

နေထိုင်ခွန်ပေးဆောင်ဖို့မ မေ့ကြရန် !



ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနနှင့်ဆာပိုရီမြို့တို့၏ဝဘ်ဆိုဒ်များမှ အချက်အလက်များအပေါ် အခြေခံထားသည်။

နေထိုင်ခွန်သည် ဘာကိုဆိုလိုပါသနည်း ?

နေထိုင်ခွန်သည် ဇန်နဝါရီ ၁ ရက်နေ့အထိ ဂျပန်နိုင်ငံတွင် လိပ်စာရှိပြီး သတ်မှတ်ထားသည့်ပမာဏထက် ဝင်ငွေရှိလျှင် နိုင်ငံခြားသားပင်ဖြစ်စေ၊ သင်နေထိုင်သည့်မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုသို့ပေးဆောင်ရမည့်အခွန်ဖြစ်သည်။ ဇန်နဝါရီ ၁ ရက်နေ့၊ နောက်ပိုင်းဂျပန်ကထွက်သွားပါကလည်းပေးဆောင်ရမည်ဖြစ်သည်။

ပေးချေနည်းများ

သင်ပေးဆောင်ရမည့် အခွန်ပမာဏကို ယခင်နှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရရှိသောသင့်လစာနှင့် အခြားဝင်ငွေတို့ဖြင့်ဆုံးဖြတ်သည်။ နေထိုင်သူအခွန်ပေးဆောင်ရန်နည်းလမ်းနှစ်မျိုးရှိသည်။

① “အထူးကောက်ခံခြင်း” - လစာမှနုတ်ယူသည်။

ကုမ္ပဏီ စသည်တို့သည် လစဉ်လစာမှ နေထိုင်သူအခွန်ကို နုတ်ယူပြီး မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုရုံးသို့ ပေးဆောင်ပါသည်။ မူအရ၊ ကုမ္ပဏီများတွင်အလုပ်လုပ်ကိုင်သူများသည် အထူးကောက်ခံခြင်းခံရပြီး ၎င်းတို့၏နေထိုင်သူအခွန်ကို စည်းပင်ရုံးသို့ ကိုယ်တိုင် ပေးဆောင်ခြင်းမပြုရပါ။

* သင်သည် “အထူးကောက်ခံခြင်း” အောက်တွင်ရှိမရှိမသေချာပါက၊ သင်၏လစာစလစ်ကို စစ်ဆေးနိုင်ပါသည်။ စစ်ဆေးကြည့်သော်လည်း မသေချာသေးပါက သင့်ကုမ္ပဏီသို့ မေးမြန်းစစ်ဆေးပါ။

② “ပုံမှန်ကောက်ခံခြင်း” - သင်ကိုယ်တိုင်ပေးချေပါ။

ဇွန်လဝန်းကျင်တွင် မြို့၊ ရပ်ကွက်၊ ကျေးရွာတို့မှ ပေးပို့သောငွေပေးချေလွှာကို အသုံးပြု၍ဘဏ်များ၊ စတိုးဆိုင်များစသည်တို့တွင် ပေးချေပါ။

သင့်ငွေစုအကောင့်မှလည်းအလိုအလျောက်ငွေလွှဲပေးချေနိုင်ပါသည်။ လျှောက်ထားရန်လိုအပ်ကြောင်း သတိပြုပါ။

* မူအရ၊ နှစ်စဉ်အခွန်ပမာဏကိုလေးကြိမ်အရစ်ကျ (လေးကြိမ်) ပေးဆောင်ရသည်။ အရစ်ကျ လေးကြိမ်ခွဲသော်လည်းအခွန်ပေးဆောင်ရန်အခက်အခဲရှိပါက၊ ကျေးဇူးပြု၍သင်နေထိုင်သည့်မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၏အခွန်ရုံးသို့ ဆက်သွယ်ပါ။

* ဘဏ်ငွေလွှဲလျှောက်ထားရန် သင်နေထိုင်သည့်မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၏ရုံးသို့ ဆက်သွယ်ပါ။

နေထိုင်ခွင့်သက်တမ်းတိုးခြင်းအတွက်လျှောက်ထားခြင်းကဲ့သို့သောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များလုပ်သောအခါ၊ နေထိုင်မှုအခွန်ပေးဆောင်မှုအခြေအနေကိုလည်း စစ်ဆေးမှုခံယူရမည်ဖြစ်သည်။ နေထိုင်သူအခွန်ကိုပျက်ကွက်ခြင်းသည်စစ်ဆေးခြင်းတွင် အနုတ်လက္ခဏာဆောင်သောအချက်ဖြစ်လိမ့်မည်။

*** “အမြဲတမ်းနေထိုင်ခွင့်လျှောက်ခြင်း” အတွက်စစ်ဆေးမှုသည်အထူးတင်းကျပ်သည်။**

အလုပ်ထွက်ရင်

- အထူးကောက်ခံမှုမှတစ်ဆင့်နေထိုင်သူအခွန်ကိုပေးဆောင်ထားသူသည်၎င်း၏ကုမ္ပဏီမှ ထွက်သွားပါက၊ မပေးဆောင်ရသေးသောနေထိုင်သူအခွန်ကိုပေးဆောင်ရမည်ဖြစ်သည်။ အောက်ပါနည်းလမ်းများထဲမှ
- ① သို့ ③ ဖြင့်ငွေပေးချေနိုင်သည်။ ထို့ကြောင့်မည်သည့်နည်းလမ်းကို အသုံးပြုရမည်နှင့်ပတ်သက်၍ သင့်ကုမ္ပဏီနှင့် တိုင်ပင်ပါ။
 - ① ပုံမှန်ကောက်ခံခြင်းဖြင့် ငွေပေးချေမည်။
 - ② မပေးဆောင်ရသေးသော နေထိုင်သူအခွန်အားလုံးကိုသင့်လစာ သို့မဟုတ် အငြိမ်းစားယူခွင့်မှ နုတ်ခံ၍ ကုမ္ပဏီများ စသည်တို့မှ မြို့၊ ရပ်ကွက်၊ ကျေးရွာကို ပေးဆောင်မည်။
 - ③ သင့်လုပ်ငန်းခွင်အသစ်တွင် အထူးကောက်ခံမှုဖြင့် ဆက်လက်ပေးဆောင်မည်။



နိုင်ငံသို့ ပြန်သည့်အခါ နေထိုင်သူအခွန်နှင့် ပတ်သက်၍



အငြိမ်းစားယူပြီးနောက်တွင် နေထိုင်သူအခွန်ကို မည်ကဲ့သို့ ပေးဆောင်ရကြောင်းနှင့် သင့်ဇာတိနိုင်ငံသို့ ပြန်ပြီးနောက်တွင်ပင်နေထိုင်ခွန်ပေးဆောင်ရန်လိုအပ်ခြင်းရှိမရှိ ဘာသာစကားမျိုးစုံလက်ကမ်းစာစောင်တွင် ရှင်းပြထားသည်။

www.hiecc.or.jp/soudan/info/detail.html?pid=1064208297700
အင်္ဂလိပ်၊ တရုတ် (ရှိုးရာ/ရှိုးရှင်း)၊ ကိုရီးယား၊ ဗီယက်နမ်၊ မီလစ်ပိုင်၊ ထိုင်း၊ စပိန်



နိုင်ငံခြားသားနေထိုင်မှုထောက်ပံ့ရေးအင်တာနက်ဆိုက် "အခွန်"



ဤသည်မှာ ဘာသာစကားမျိုးစုံဖြင့် "အခွန်များ" ၏ အခြေခံစည်းမျဉ်းများနှင့် စနစ်များကို မိတ်ဆက်သည့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီ၏ ဝဘ်ဆိုက်ဖြစ်သည်။

www.moj.go.jp/isa/support/portal/tax.html

အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ မီလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါ၊ ထိုင်း၊ ဗမာ၊ စပိန်၊ ပေါ်တူဂီ၊ ခမာ၊ မွန်ဂိုလီးယား၊ တူရကီ၊ ယူကရိန်း

